

~ အဖြေပေးသည်။ 吞吞吐吐地回答。

မုရား နှ၊ <ma' ph-ya:> 小姐

မဖောက်ထုံး နှ၊ <m-phaut hton> 生石灰

မဖောက်မပြန် က၊ <m-phaut m-pyan> 永恒不变，正常

မဖယ်မလယ် က၊ <m-phe m-le> (罕) 傻里傻气；一窍不通。

လူက ~ နဲ့အလွန်လူတွင်ကျယ်လုပ်ချင်တယ်။ 根本一窍不通却想逞能。

မဖြစ်မလောက် နှ၊ <m-phyit s-laut> 微不足道的事物

မဖြစ်ညစ်ကျယ် I က၊ <m-phyit nyit kye> ①无能又偏要挑畔 ②逞能，逞强 II နှ၊ <m-phyit nyit kye> 逞强的人

မဖွယ်မရာ နှ၊ <m-phwe m-ya> 不恰当的言行，不得体的言行

မမ I နှ၊ <ma' ma'> ①姐姐 ②对妇女的尊称：小姐，太太 ③妇女对比自己年龄小或地位低的人的自称 II မ၊ <ma' ma'> 毫米；၃၅ ~ ဖလင် 三十五毫米的电影胶卷

မ...မ... ဝ၊ <m-...m-...> ①插入两个意思相同或相近的单音节动词、形容词或词素，构成副词，表示强调性的否定：မိမိတို့ထင်ရာမြင်ရာကိုမကွယ်မတောင့်ပြောဆိုကြပါလျှင်မကောင်းပါလော။ 不加掩饰地把自己的观点说出来，不好吗？/ အသက်ချင်းမှာမတိမ်းမယိမ်းလောက်သာရှိကြ၏။ 年龄不相上下。/ မတိုင်မပင် 不加商量 ②插入两个意思相反的单音节动词、形容词或词素构成副词，表示“既不……也不……”。也可表示适中，恰到好处或表示尴尬的中间状态：မကျမဝပ် 不疏不密 / မကျက်မစိမ်း 不生不熟

မ...မချင်း ဝ၊ <m-...m-khyin> 不……就……，没有……就别……：ငါလာမချင်းတံခါးမပိတ်နှင့်။ 我没有回来就不要关门。

မ...မနေ ဝ၊ <m-...m-nei> 不达到……不休止：မဖြစ်မနေလုပ်သည်။ 一直干到成功为止。/ မရမနေပြောသည်။ 一个劲地提出要求。

မ...မဖြစ် ဝ၊ <m-...m-phyit> 不……不行：မရမဖြစ်အရေးတကြီးလိုအပ်နေသည်။ 没有不行，正急等着要呢。

မမာမချာ I က၊ <m-ma m-khya> ①体弱多病，身体欠佳：~ ဖြစ်နေသော်လည်းအနားမယူပဲဆက်လုပ်သည်။ 尽管身体欠佳，还是不停息地继续干下去。②有身孕，怀孕 II နှ၊ <m-ma m-khya> 怀孕的

မမာမဆာ က၊ <m-ma m-hsa> = မမာမချာ

မ...မိ ဝ၊ <m-...hmi> (书) 在…以前：သူမသွားမီတခါတွေ့ဦးမည်။ 在他走之前，还会再见一面。

မမီမကမ်း က၊ <m-hmi m-kan> ①差一点够着 ②力求够得上：တိုင်တွင်ချိတ်ထားသောလွယ်အိတ်ကို ~ လှမ်း၍ဖြုတ်နေလေသည်။ 伸出手力图去取下那挂在柱子上的挎包。

မမိုမရွာ: က၊ <m-mo m-ywa:> (古) 崭新

မမြင်မိ က၊ <m-myin' hmi> 不久 = မကြာမီ

မမြင်ကျိုးကျွန် က၊ <m-myin kyo: kyun> 佯装没看见

မမြင်ကွယ်ရာ နှ၊ <m-myin kwe ya> 背后，背地里，暗地里：သူသည် ~ မှနေ၍ရွာသားများကိုအမြဲရန်ရွာနေသည်။ 他经常在背地里向村民们寻衅。

မမြင်မကန်း က၊ <m-myin m-kan> ①视力模糊：မျက်စိပြာဝေ၍ ~ ဖြစ်သွားသည်။ (他)眼睛花了，一片模糊。②视而不见：ညကြီးမှာ ~ နဲ့လယ်ထဲကျသွားတယ်။ 夜间什么也看不见，所以掉进了水田里。③ = မမြင်မစမ်း

မမြင်မစမ်း က၊ <m-myin m-san> 什么也看不见：~ မြင့်အမှောင်ထဲသို့လှမ်းမေးသည်။ 什么也没看见便朝黑暗里喊问了几声。

မမူ က၊ <m-hmu> 不理睬，不在乎，不放在眼里

မမှိတ်မသွန် က၊ <m-hmeit m-thon> 坚定不移：လူထုအများစုကို ~ ယုံကြည်ရမည်။ 要坚定不移地相信群众的大多数。

မမှန်မကန် က၊ <m-hman m-kan> 不正确，错误：အဖြေအနေကို ~ အကဲဖြတ်မိလျှင်အဖြေမှန်ကိုရနိုင်မိမရှိ။ 如果错误地估计形势，就不可能得出正确的答案。

မမှန်သတင်း နှ၊ <m-hman dh-din> 谣言：~ လုပ်ကြံပြောဆိုသည်။ 造谣。

မမှန်သက်သေ နှ၊ <m-hman thet thei> 伪证

မယား နှ၊ <m-ya> 妻子，老婆

မယားကြီး နှ၊ <m-ya: gyi:/m-y-gyi> ①结发妻子，原配妻子 ②【植】鸭嘴花

မယားငယ် နှ၊ <m-y-nge> 小老婆，妾

မယားငယ်နေ က၊ <m-y-nge nei> 娶妾，讨小老婆

မယားစောင် နှ၊ <m-ya: zaun> 情妇

မယားညီအစ်ကို နှ၊ <m-ya: nyi a-ko> 连襟

မယားတရား နှ၊ <m-y-da' yu> 犯单相思的男子，怀念旧时恋人的男子

မယားနေ က၊ <m-ya: nei> 娶妻

မယားနှင့်ကြက်ဆူး နှ၊ <m-y-nin kyet hsu> = ကသစ်ဆူး

မယားနှင်း နှ၊ <m-y-nin> = မယားနှင့်ကြက်ဆူး

မယားပါ နှ၊ <m-y-ba> ①继室带来的子女 ②男女结婚时，女方带来的财产

မယားပြိုင် နှ၊ <m-ya: pyu> ①正式娶妻 ②与某女人同居

မယားပြိုင် နှ၊ <m-y-byain> 与正室享有同等权利的二房夫人

မယားမှတ်မှတ် က၊ <m-ya: hmat hmat> 作为正式妻室，明媒正娶：လင်မှတ်မှတ် ~ ပေါင်းသင်းကြသည်။ 正式结为夫妻。

မယားဝတ် နှ၊ <m-ya: wut> 妻子对丈夫应尽的义务

မယားသိမ် နှ၊ <m-y-dhein> = ဗဝါနက်